

UA ゼンセン

(全国繊維化学食品流通サービス一般労働組合同盟)

တစ်နိုင်ငံလုံးဆိုင်ရာအထည်အလိပ်နှင့်ဓာတုပစ္စည်းများ

စားနပ်ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းနှင့်

အထွေထွေအလုပ်သမားသမဂ္ဂများ မဟာမိတ်



UA ZENSEN

၂၀၂၂ ခုနှစ် လမ်းညွှန်

မာတိကာ

နှုတ်ခွန်းဆက်.....	3
UA ၏ အဓိပ္ပာယ်.....	4
အဖွဲ့ဝင်ပေါင်း ၁၈၂ သောင်းရှိသော UA ZENSEN	5
UA ZENSEN ဖွဲ့စည်းပုံ.....	5
UA ZENSEN အဖွဲ့အစည်းတည်ရှိပုံ	5
UA ZENSEN ပေါ်ပေါက်လာပုံ.....	6
UA ZENSEN ၏လက်ရှိအင်အား.....	7
ဂျပန်နိုင်ငံရှိအလုပ်သမားသမဂ္ဂများ၏လက်ရှိအခြေအနေ.....	8
UA ZENSEN၏ အဓိကအဖွဲ့ဝင် ပူးပေါင်းသမဂ္ဂများ (လုပ်ငန်းအမည်များအချို့).....	9
စီရင်စု ၄၇ခုရှိ လုပ်ဖော်ကိုင်ဖက်များ (အဖွဲ့ဝင် ပူးပေါင်းသမဂ္ဂများ).....	11
UA ZENSEN ၏ အလုပ်သမားနှင့်အလုပ်ရှင်ကြားဆက်ဆံရေးသဘောထား.....	12
UA ZENSEN ၏ လှုပ်ရှားမှုများထောက်ပံ့ရေး.....	13
UA ZENSEN ၏ ပညာရေး.....	14
UA ZENSEN ၏ လူမှုအဖွဲ့အစည်းအပေါ်အထောက်အကူပြုဆောင်ရွက်မှုများ.....	15
UA ZENSEN ဂျပန်နိုင်ငံ စီရင်စု အသီးသီးတွင်ရှိသောရုံးခွဲများလိပ်စာ.....	16

နှုတ်ခွန်းဆက်

UA ZENSEN ဥက္ကဋ္ဌ Matsuura Akihiko

UA ZENSEN သည် ချည်မျှင်-အထည်အလိပ်များ၊ ဆေးဝါး - အလှပြင်ပစ္စည်းများ၊ ဓါတု-စွမ်းအင်၊ ကြွေထည်မြေထည်ပစ္စည်း - ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ဖြန့်ဖြူးရေး၊ ပုံနှိပ်ရေး၊ အပန်းဖြေ-ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေး - ဆေးကုသမှုဆိုင်ရာများ၊ စေလွှတ်ဝန်ထမ်း - ကန်ထရိုက်လုပ်ငန်းစသည့် ပြည်သူများ၏စားဝတ်နေရေးနှင့်ဆိုင်သော ကဏ္ဍနယ်ပယ်အသီးသီးမှ အလုပ်သမားအဖွဲ့ဝင်ပေါင်း ၁၈၂သောင်းဦးတို့ဖြင့် ဖွဲ့စည်းထားသော ဂျပန်နိုင်ငံ၏ အကြီးမားဆုံး ထုတ်လုပ်မှုလုပ်ငန်းများသီးသန့် အလုပ်သမားသမဂ္ဂကြီးဖြစ်ပါသည်။

ကျွန်ုပ်တို့လှုပ်ရှားမှုများ၏ မူလအရင်းမြစ်မှာ အလုပ်လုပ်ကိုင်နေကြသောသူများအားလုံးက လူသားဆန်စွာနှင့် စိတ်ချမ်းသာစွာဖြင့် အသက်ရှင်နေထိုင်နိုင်သော လူမှုအဖွဲ့အစည်းကို တည်ဆောက်ခြင်းဖြစ်ပါသည်။ UA ZENSEN သည် လွတ်လပ်ကာ ဒီမိုကရေစီဝါဒကို အခြေခံသောအလုပ်သမားလှုပ်ရှားမှုများ၊ အလုပ်သမားများ၏အလုပ်သမားများဆိုင်ရာသတ်မှတ်ချက်များ ပိုမိုကောင်းမွန်လာရေးနှင့် စားဝတ်နေရေးအဆင်ပြေလာရေးမှာ အလုပ်သမားသမဂ္ဂ၏ ရည်မှန်းချက် (အလုပ်သမား သမဂ္ဂဝါဒ) ဖြစ်သည်ကိုဆက်လက်ခံယူသွားပြီး လူမှုအဖွဲ့အစည်း၏ မိတ်ဆွေမိတ်ဖက်အနေဖြင့်အလုပ်သမားသမဂ္ဂ၏ စွမ်းဆောင်နိုင်မှုကို အကောင်အထည်ဖော်ပြီး ၂၁ရာစုက ထောက်ခံအားပေးနေသော ဒီမိုကရေစီဆန်သော အလုပ်သမားလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားပါမည်။

UA ZENSEN တွင် လုပ်ငန်းအမျိုးမျိုး၊ အလုပ်အကိုင်အမျိုးမျိုး လုပ်နေကြသော အဖွဲ့ဝင်များစွာရှိပါသည်။ ဤကဲ့သို့သော အလုပ်သမားများအားလုံးက တရားမျှတမှန်ကန်သော စည်းမျဉ်းများအောက်တွင် စိတ်ချစွာလုပ်ကိုင်နိုင်ပြီး ရှင်သန်နေထိုင်နိုင်သော လူမှုအဖွဲ့အစည်း၊ မှန်ကန်ပြီးတည်တံ့အောင်မြင်တိုးတက်သော ထုတ်လုပ်မှုစီးပွားလောကကို မျှော်မှန်းပြီး သေချာတိကျစွာ ပြောဆိုဆွေးနွေးလုပ်ဆောင်သွားပါမည်။

ထို့နောက် နိုင်ငံအနှံ့ ၄၇ခုရှိသည့် အချိန်ပြည့်ဝန်ထမ်းများ တာဝန်ချထားသောကြောင့် လုပ်ငန်းသေး အလုပ်သမားသမဂ္ဂများနှင့် ရုံးခွဲအဖွဲ့ဝင်သမဂ္ဂများအား အသေးစိတ်ပံ့ပိုးခြင်း၊ ဒေသအလိုက်လှုပ်ရှားမှုများ ဆောင်ရွက်နေပါသည်။ နောက်ပြီး သမဝါယမ(အပြန်အလှန်ကူညီရေးစနစ်)များဖြင့်အဖွဲ့ဝင်များအားအဆင့်အတန်းမြင့်မားသော ဝန်ဆောင်မှုများပေးနေပါသည်။ အရှေ့ဂျပန်လျင်အေးပြီး ပြန်လည်ပြုပြင်ခြင်းတွင်ကမ်းရိုးတန်းတစ်လျှောက် အပင်များစိုက်ပျိုးခြင်း၊အာရှတိုက်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကလေးငယ်များအား ထောက်ပံ့ခြင်းနှင့် အခြားပရဟိတလှုပ်ရှားမှုများလည်း လုပ်ဆောင်နေပါသည်။

လတ်တလောတွင် Covid-19 ပြန့်ပွားမှုကြောင့် ကမ္ဘာအနှံ့နှင့်ဂျပန်နိုင်ငံ၏ အခြေအနေမှာလဲ သိသိသာသာ ပြောင်းလဲမှုများရှိနေပြီး နောင်တွင်လဲ စီးပွားရေးဖွဲ့စည်းပုံများတွင် ကြီးမားစွာပြောင်းလဲနိုင်ခြေရှိပါသည်။ဤကဲ့သို့ဖွဲ့စည်းပုံပြောင်းလဲခြင်းအပေါ်တုံ့ပြန်ပုံနှင့် အရှိန်အဟုန်ပြင်းစွာ ကျဆင်းနေသောလူဦးရေ၊ သက်ကြီးရွယ်အိုများပြားလာခြင်း၊ ITCသတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာတိုးတက်လာမှု၊သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုပြဿနာဆိုးရွားလာခြင်းအစရှိသော ကျွန်ုပ်တို့နိုင်ငံရင်ဆိုင်နေရသော ပြဿနာများဖြေရှင်းနိုင်ရန် အားလုံးအတူတကွကြိုးပမ်းဖို့ လိုအပ်ပါသည်။အုတ်တစ်ချပ်သဲတပွင့်အနေဖြင့် ကျွန်ုပ်တို့သည် လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ဤကဲ့သို့သော UA ZENSEN၏ လှုပ်ရှားမှုများကို အတူတကွခံစားနားလည်ပြီး သဘောပေါက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

UA ၿ်အဓိပ္ပာယ်

- UNION** ● အမြဲတစေ အလုပ်သမားသမဂ္ဂ၏ မူလအစကို သတိပြုပြီး လွတ်လပ်စွာ လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည့် အဖွဲ့အစည်း
- ALLIANCE** ● တူညီသော ရည်မှန်းချက်ပန်းတိုင်အတွက် တူညီသောလှုပ်ရှားမှုများလုပ်ရန် ကတိကဝတ်ပြုသောအဖွဲ့အစည်း ။ ● မဟာမိတ် ။
- ALL-ROUND** ● နယ်ပယ်အသီးသီးမှ အလုပ်ရုံ-စက်ရုံများမှ အလုပ်သမားသမဂ္ဂများ
 - အလုပ်အကိုင်အသီးသီးမှ လုပ်ဖော်ကိုင်ဖက်များ
 - ကဏ္ဍနယ်ပယ် အသီးသီးမှ လှုပ်ရှားမှုများ

မူဝါဒလမ်းစဉ်များ


- ၁။ ကျွန်ုပ်တို့သည် သဟာယစိတ်နှင့်သစ္စာတရားကို အခြေခံသောစည်းလုံးညီညွတ်ခြင်းဖြင့် သင့်မြတ်လျော်ကန်ကာ ခိုင်မာတောင့်တင်း၍ လွတ်လပ်သောအဖွဲ့အစည်းကို ထူထောင်ပြီး အလုပ်အကိုင်တည်ငြိမ်ရေး ၊ အလုပ်အကိုင် - လူနေမှုစံနှုန်းများ ကောင်းမွန်လာရေးနှင့် အပြန်အလှန်ကူညီရေးစနစ်များ ပိုမိုကောင်းမွန်ပြည့်စုံလာခြင်းဖြင့် အလုပ်သမားများ၏ စီးပွားရေး ၊ လူနေမှုအဆင့်အတန်းမြှင့်မားလာရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
- ၂။ ကျွန်ုပ်တို့သည် အလုပ်အကိုင်များမှတစ်ဆင့် နည်းပညာများ မြှင့်တင်ကာ ၊ ကုန်ပစ္စည်း အရည်အသွေးများကိုလည်း မြှင့်တင်ပြီး အသိအမြင်များကြွယ်ဝလာခြင်းဖြင့် ပင်ကိုလက္ခဏာများ ကောင်းမွန်လာရန်နှင့်စံပြဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်ပါမည်။
- ၃။ ကျွန်ုပ်တို့သည် အလုပ်ရှင်နှင့်အလုပ်သမားအကြား တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုများရှိသော အနေအထားတွင်ရပ်တည်ကာအပြန်အလှန်နားလည်မှုနှင့်ယုံကြည်ခြင်းကိုအခြေခံပြီးဒီမိုကရေစီစနစ်ကျသောစက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်၍ စက်မှုလုပ်ငန်းများအောင်မြင်ရန် ကြိုးပမ်းဆောင်ရွက်ပါမည်။
- ၄။ ကျွန်ုပ်တို့သည် အလုပ်အကိုင်နှင့်ဆိုင်သော လူမှုရေးဆိုင်ရာအနှစ်သာရများ တိုးပွားလာစေရေး စိတ်သဘောထား တူညီသောသူများနှင့် ပူးပေါင်းခြင်းကို ပိုမိုခိုင်မာစေကာ လူမှုအဖွဲ့အစည်းအတွင်း တရားမျှတမှုနှင့် ဒီမိုကရေစီစနစ် ပြန့်ပွားလာရေး တောင်းဆို၍ လွတ်လပ်မှု ၊ တန်းတူညီမျှမှုရှိကာ တရားမျှတမှန်ကန်သောလူမှုအဖွဲ့အစည်းကို အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပါမည်။
- ၅။ ကျွန်ုပ်တို့သည် နိုင်ငံတကာ လူမှုအဖွဲ့အစည်း တွင်လည်း မိမိတို့တာဝန်ကို သိပြီး အလုပ်သမားများ၏ ဆင်းရဲဒုက္ခ ပပျောက်ရေး ၊ လူ့အခွင့်အရေး ဖိနှိပ်ခြင်း တို့မှ လွတ်မြောက်ရေး ၊ နိုင်ငံတကာအဆင့် တရားမျှတမှန်ကန်သော အလုပ်သမားများဆိုင်ရာ သတ်မှတ်ချက်များကို ခိုင်မြဲစေခြင်း ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းရေးအကောင်အထည်ဖော်ခြင်းများကို အထောက်အကူပြုဆောင်ရွက်ပါမည်။

အဖွဲ့ဝင်ပေါင်း ၁၈၂ သောင်းရှိသော UA ZENSEN


UA ZENSEN သည် ချည်မျှင်-အထည်အလိပ်များ၊ ဆေးဝါး-အလှကုန်ပစ္စည်းများ၊ ဓါတု-စွမ်းအင်၊ ကြွေထည်မြေထည် ပစ္စည်း-ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ဖြန့်ဖြူးရေး၊ ပုံနှိပ်ရေး၊ အပန်းဖြေ-ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေး-ဆေးကုသမှုဆိုင်ရာများ၊ စေလွှတ်ဝန်ထမ်း-ကန်ထရိုက်လုပ်ငန်းစသည့် ပြည်သူများ၏ စားဝတ်နေရေးနှင့်သက်ဆိုင်သောကဏ္ဍ နယ်ပယ် အသီးသီးမှ အလုပ်သမားများစုဝေးလျက်ရှိပါသည်။

၎င်းအရေအတွက်မှာ ၂၀၂၁ခုနှစ် ၂၉လ ၁၆ရက် နေ့လက်ရှိဦးရေဖြစ်ပြီး သမဂ္ဂပေါင်း ၂, ၂၄၉ခု မှလူဦးရေ ၁,၈၂၆,၄၃၃ ဦး ရှိကာ ဂျပန်နိုင်ငံ၏အကြီးဆုံးသော စက်မှုလုပ်ငန်းများသီးသန့် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်ပါသည်။


UA ZENSEN ဖွဲ့စည်းပုံ




UA ZENSEN အဖွဲ့အစည်းတည်ရှိပုံ



UA ZENSEN ပေါ်ပေါက်လာပုံ



သမဂ္ဂအဖွဲ့ဝင်များ အသေးစိတ် (2021ခုနှစ် 9လ လက်ရှိ)



သမဂ္ဂများ	အဖွဲ့ဝင်များ
100 ဦး အောက်	1,140 သမဂ္ဂ
100 ဦးနှင့် အထက်	300 ဦးအောက်
300 ဦးနှင့် အထက်	1,000 ဦး အောက်
1,000 ဦးနှင့် အထက်	3,000 ဦး အောက်
3,000 ဦးနှင့် အထက်	
စုစုပေါင်း	2,249 သမဂ္ဂ

UA ZENSEN လက်ရှိအင်အား

※UA ZENSEN သည်အဖွဲ့ဝင်ပေါင်း 182 သောင်းရှိသော အဖွဲ့အစည်း ဖြစ်ပါသည်။ (2021ခုနှစ် 9လပိုင်း လက်ရှိ)

ဌာန	သမဂ္ဂများ	အဖွဲ့ဝင်များ	အမျိုးအစားများ	သမဂ္ဂများ	အဖွဲ့ဝင်များ
ထုတ်လုပ်မှု လုပ်ငန်းများ ဆိုင်ရာဌာန	932 သမဂ္ဂ	193,099 ဦး အမြဲတမ်းခန့်ဝန်ထမ်း 181,380 ဦး အချိန်ပိုင်းဝန်ထမ်း 11,719 ဦး	ချည်မျှင်ကုန်ကြမ်းများ	63 သမဂ္ဂ	21,743 ဦး
			အထည်အလိပ်လုပ်ငန်းစဉ်	259 သမဂ္ဂ	19,658 ဦး
			အဝတ်အထည် အားကစား	60 သမဂ္ဂ	17,175 ဦး
			ဓါတုပစ္စည်းများ	190 သမဂ္ဂ	53,221 ဦး
			ဆေးဝါး ၊ အလှကုန်	75 သမဂ္ဂ	45,125 ဦး
			အထွေထွေကုန်ထုတ်လုပ်ရေး	285 သမဂ္ဂ	36,177 ဦး
ဖြန့်ဖြူးရေး ဆိုင်ရာဌာန	531 သမဂ္ဂ	1,102,231 ဦး အမြဲတမ်းခန့်ဝန်ထမ်း 342,977 ဦး အချိန်ပိုင်းဝန်ထမ်း 759,254 ဦး	စူပါမားကတ်	207 သမဂ္ဂ	410,500 ဦး
			GMS	22 သမဂ္ဂ	254,686 ဦး
			လူနေမှုနှင့်ဆက်စပ်သောပစ္စည်းများ	45 သမဂ္ဂ	97,499 ဦး
			ကုန်တိုက်	59 သမဂ္ဂ	53,951 ဦး
			ဆေးဝါးများဆိုင်ရာ	48 သမဂ္ဂ	143,710 ဦး
			အထူးဆိုင်	91 သမဂ္ဂ	72,292 ဦး
			အိမ်သုံးလျှပ်စစ်ပစ္စည်း	59 သမဂ္ဂ	69,590 ဦး
အထွေထွေ ဝန်ဆောင်မှုများ ဆိုင်ရာဌာန	786 သမဂ္ဂ	531,094 ဦး အမြဲတမ်းခန့်ဝန်ထမ်း 202,467 ဦး အချိန်ပိုင်းဝန်ထမ်း 328,627 ဦး	အစားအစာများ	137 သမဂ္ဂ	32,841 ဦး
			အစားအသောက်ဝန်ဆောင်မှု	75 သမဂ္ဂ	141,777 ဦး
			ဧည့်ခံပွဲများ၌အကျွေးအမွေးတာဝန်ယူခြင်း	29 သမဂ္ဂ	12,547 ဦး
			Infra ဝန်ဆောင်မှု	216 သမဂ္ဂ	33,168 ဦး
			လူနေမှုဆိုင်ရာဝန်ဆောင်မှု	120သမဂ္ဂ	32,356 ဦး
			ဟိုတယ် ၊ အပန်းဖြေ	77သမဂ္ဂ	45,902 ဦး
			ပါချင်းကို	13 သမဂ္ဂ	25,647 ဦး
			ကုသရေး၊သက်ကြီးရွယ်အိုပြုစုခြင်း၊ လူမှုဖူလုံရေး	104သမဂ္ဂ	102,865 ဦး
			လူစွမ်းအားအရင်းအမြစ်ဝန်ဆောင်မှု	15သမဂ္ဂ	103,991 ဦး
စုစုပေါင်း	2,249 သမဂ္ဂ ၊ အဖွဲ့ဝင်စုစုပေါင်း 1,826,433 ဦး (အမြဲတမ်းခန့်ဝန်ထမ်း 726,833 ဦး ၊ အချိန်ပိုင်းဝန်ထမ်း 1,099,600 ဦး)				


◆ ဂျပန်နိုင်ငံရှိအလုပ်သမားသမဂ္ဂများ၏ လက်ရှိအခြေအနေ ◆

JTUC-RENGO အဖွဲ့ဝင်ဦးရေ - 704 သောင်း 1,000 ဦး

ဂျပန်နိုင်ငံအလုပ်သမားသမဂ္ဂများ ကိုယ်စားပြု NATIONAL CENTER

JTUC-RENGO ၏ အဓိကအဖွဲ့အစည်း

စက်မှုလုပ်ငန်းများသီးသန့် အလုပ်သမား သမဂ္ဂများ (2021 ခုနှစ် 9 လပိုင်း လက်ရှိ)



UA ZENSEN၏ အဓိကအဖွဲ့ဝင် ပူးပေါင်းသမဂ္ဂများ (လုပ်ငန်းအမည်များအချို့)

■ ထုတ်လုပ်မှုလုပ်ငန်းများဆိုင်ရာ ဌာန (သမဂ္ဂပေါင်း 932 ခု မှ အဖွဲ့ဝင်လူဦးရေပေါင်း 19 သောင်း ဦး)

ချည်မျှင်ကုန်ကြမ်းများ : TOYOBO , NITTOBO , KANEBO , UNITIKA , DAIWABO , KURABO , SHIKIBO , NISSHINBO , FUJIBO , OMIKENSHI , NIPPON KEORI , ICHIKAWA , NIPPON FELT

အထည်အလိပ်လုပ်ငန်းများ : TOKAI SENKO , SUMINOE , UNICHARM PRODUCTS , KANKO GAKUSEIFUKU , TOMBOW, SEIREN , KOMATSU MATERE , HANABISHI HOUSEI , HOSOKAWA-TEX , SOKO SEIREN , SAKAI OVEX , SOTOH , JOYSON SAFETY SYSTEMS JAPAN ,KAWAMOTO SANGYO ,

အဝတ်အစား ၊ အားကစား : ASICS ,GUNZE , FUKUSKE , ITOKIN , KATAKURA , NAIGAI , ATSUGI , WACOAL , WORLD , LOOK , LEILIAN , SANYO SHOKAI , MIZUNO , DESCENTE , SSK , ZETT

မိတ္တူပစ္စည်းများ : TORAY , ASAHI KASEI , TEIJIN , KURARAY , NIHON EXLAN , OSAKA SODA , TOKYO OHKA KOGYO , MEIWA GRAVURE , FURUKAWA DENCHI , MITSUI KAGAKU TOHCELLO , TOYO GLASS , NIHON VALQUA , TAKAGI SEIKO , NIHON VILENE , TAKIRON CI , SHINAGAWA REFRACTORIES , TEIJIN KASEI , SHIKOKU KASEI , MIZUSAWA KAGAKU

ဆေးဝါး ၊ အလှကုန် : TAKEDA YAKUHIN , SANOFI , SENJU SEIYAKU , MARUISHI SEIYAKU ,TAISHO SEIYAKU , TAISHO PHARMA , SATO SEIYAKU , SUZUKEN , NAKAKITA YAKUHIN , EVERLTH , TERUMO , NIPRO , YAMASHITA IKAKIKAI , MEDICON , PIAS GROUP ,NIPPON MENARD KESHOHIN , FUJIFILM WAKO JUNYAKU , CMIC CMO , BUSHU SEIYAKU

အထွေထွေကုန်ထုတ်လုပ်ရေး : NICHIIHA , DAIKEN KOGYO , ASAHI WOODTEC , NICHIAS , HASEKO , FRANCEBED , DAIWA INDUSTRIES, ZOJIRUSHI MAHOBIN, TIGER MAHOBIN, KOIZUMI SANGYO, IMURA FUTO, SUNMESSE

■ ဖြန့်ဖြူးရေးဆိုင်ရာ ဌာန (သမဂ္ဂပေါင်း 531 ခု မှ အဖွဲ့ဝင်လူဦးရေပေါင်း 110 သောင်း ဦး)

စူပါမားကတ် : ARCS , YAOKO , MARUETSU , HARASHIN , LIFE , OKUWA , DAIEI , COOP SAPPORO ,UNIVERSE , YAMAZAWA ,YORK BENIMARU , KASUMI , TORISEN , SUMMIT , TOKYU STORE , YORK MART , AKAFUDADO , COMODI IIDA ,INAGEYA , SOTETSU ROSEN , FUJICITIO , APPLE LAND, MAXVALU TOKAI , DOMY , SATOU , MANDAI , KANSAI SUPER , COOP KOBE , MAXVALU NISHINIHON , SUNNY MART , MARUKYU , SUNLIVE , TAIYO

GMS : AEON RETAIL , NAGASAKIYA , FUJI , AEON HOKKAIDO , FUKUDAYA HYAKKATEN , ITOYOKADO , SEIYU , MARUI , UNY , HEIWADO , IZUMIYA , TENMAYA STORE , IZUMI , AEON KYUSHU

လူနေမှုနှင့်ဆက်စပ်သောပစ္စည်းများ : DCM KAHMA , KOHNAN SHOJI , SUNDAY , KANSEKI , SHIMACHU , KEIYO , OTSUKA KAGU IDC ,NITORI , KOMERI , ENCHO , AYAHA , NAFUCO , HASEGAWA , MR MAX ,

ကုန်တိုက် : TAKASHIMAYA , J FRONT RETAILING , MITSUKOSHI ISETAN , FUJISAKI , TOKYU HYAKKATEN , SOGO SEIBU , ODAKYU HYAKKATEN , TOBU HYAKKATEN , MATSUYA , KEIO HYAKKATEN , HANKYU HANSHIN HYAKKATEN , KINTETSU HYAKKATEN , TENMAYA , YAMAKATAYA

ဆေးဝါးများဆိုင်ရာ : WELCIA YAKKYOKU , SUGI YAKKYOKU , TSURUHA , CAWACHI YAKUHIN , FUJI YAKUHIN , MATSUMOTOKIYOSHI , SUN DRUG , CREATE SD , COCOKARAFINE , DRUG YUTAKA , CHUKYO IYAKUHIN , KIRINDO

အထူးဆိုင် : ALPEN , JOHSHUYA , MINISTOP , THE CLOCK HOUSE ,SHINSEIDO , TAKA-Q , CHIYODA , MIMATSU ,YAMATO ,LAWSON , LOBELIA , LOFT , AOKI , KONAKA ,MEGANE SUPER , MEGANE TOP , DINOS-CECILE , 4 °C

အိမ်သုံးလျှပ်စစ်ပစ္စည်း : EDION ,YAMADA DENKI , DENKODO , K`S HOLDINGS , WONDER , ALL AUTOBACS SEVEN , BIC CAMERA , KITAMURA , GIGAS , JOSHIN DENKI , BEST DENKI

အထွေထွေဝန်ဆောင်မှုများဆိုင်ရာ ဌာန (သမဂ္ဂပေါင်း 786 ခု မှ အဖွဲ့ဝင်လူဦးရေပေါင်း 53 သောင်း ဦး)

အစားအစာများ : ABEKAMA , TAKANO FOODS , CALBEE GROUP , TAKIZAWAHAM , PRIMAHAM , KAMEDA SEIKA ,IWATSUKA SEIKA , YUKIGUNI MAITAKE , MARUSAN AI , YAMAMORI , FURUTA SEIKA , KOBEYA ,KOBE FUGETSUDO , ROKKO BUTTER , TABLE MARK , FRANCOIS GROUP , MEIJIYA SANGYO , IKEDAPAN , NIPPON FOOD PACKER KAGOSHIMA

အစားအသောက်ဝန်ဆောင်မှု : ALEPH , GENKI SUSHI , SAIZERIYA , COCO`S JAPAN , TEN ALLIED , SEVEN & I FOOD SYSTEMS , BIG BOY JAPAN , ARCMEAL , MONTEROZA , ROYAL GROUP , TOTENKO , JOLLY PASTA , RINGERHUT GROUP , B&V CREW ALLIANCE , SKYLARK GROUP , DAISYO , ATABLE MATSUYA , WATAMI MEMBERS , EDO , COLOWIDE GROUP , ARCLAND SERVICE GROUP ,SAGAMI GROUP , SUGAKICO GROUP , KISOJI , GYOZA OHSHO , GANKO GROUP , SRS GROUP , MARCHE MARUCHUKAI , TORIDOLL , JOYFULL , HIDAY HIDAKAYA , RDC

ညှိပွဲများ၌ အကျွေးအမွေးတာဝန်ယူခြင်း : KAKIYASU , LEOC , KYOTARU , SHIDAX , ORIGIN TOSHU , MEFOS , CHIYODA SUSHI , IWATA FOODS ,ME KYU , UOKUNI SOUHONSHA ,

Infra ဝန်ဆောင်မှု : SENDAI GAS ENGINEERING , SENDAI UNSOU , AEON GLOBAL SCM , AEON MALL , TOKYU FACILITY SERVICE , ASAHI SECURITY , MITSUUROKO , MITSUKOSHI ISETAN BUSINESS SUPPORT , FUJI TAXI , MK , AEON DELIGHT , OSAKA GAS , OSAKAFU JUGYOIN , KONOIKE UNYU , SAYCO BIRU KANRI , OSAKA GAS CUSTOMER RELATIONS , KITAMURA GROUP , NANGOKU SHOKUSAN

လူနေမှုဆိုင်ရာ ဝန်ဆောင်မှု : AEON CREDIT SERVICE , KENSA ROUREN , POCKET CARD , SMCB FINANCE SERVICE , SMBC CONSUMER FINANCE , SANKEI GROUP , CREDIT SAISON , MITSUKOSHI ISETAN GROUP MI CARD , TOKAI ,BROTHER HANBAI , DENPA GAKUEN GROUP , DUSKIN , LEXT KANSAI GROUP , AEON BANK

ဟိုတယ် ၊ အပန်းဖြေ : ORIENTAL LAND , MILIAL RESORT HOTELS ,AEON COMPASS , ORIENTAL HOTEL TOKYO BAY , AEON FANTASY , KONAMI SPORTS , KORAKUEN , KEIO PLAZA HOTEL , HOTEL OKADA , ICHINOYU , IKENOTAIRA HOTEL & RESORTS , AXTOS , RESORT TRUST , BRIGHTON HOTELS , UNIVERSAL STUDIOS JAPAN , CROWNE PLAZA KOBE , HAWKS TOWN , HUIS TEN BOSCH ,


ပါချင်းကို : DYNAM , MARUHAN , NIRAKU , UNDER TREE TOKYO , HU MAP , TRICKSTERS GROUP , MESSE GROUP , YUMEYA , KORONA

ကုသရေးသက်ကြီးရွယ်အိုပြုစုခြင်းလူမှုဖူလုံရေး : NO TE , HIROSAKI AISEIKAI BYOIN , AIZU CHUO BYOIN , NIPPON KAIGO KURAFUTO , AOYAMA SHINAIKAI , SEISHOKAI , TACHIKAWA MEDICAL CENTER , AIZENEN , SHAKAI HOKEN BYOIN , KITAKYUSHU BYOIN , TOKUSHUKAI GROUP KAGOSHIMA

လူ့စွမ်းအားအရင်းအမြစ်ဝန်ဆောင်မှု : NICHII GAKKAN , SOLASTO , NJC , JINZAI SERVICE GENERAL , MITSUKOSHI ISETAN HUMAN SOLUTIONS


စီရင်စု ၄၇ခုရှိ လုပ်ဖော်ကိုင်ဖက်များ (အဖွဲ့ဝင် ပူးပေါင်းသမဂ္ဂများ)

2021 ခုနှစ် 9လ လက်ရှိ



UA ZENSEN၏ အလုပ်သမားနှင့်အလုပ်ရှင်ကြား ဆက်ဆံရေးသဘောထား

- စီးပွားရေးလုပ်ငန်း၏ တည်တံ့ခိုင်မြဲမှု ၊ တိုးတက်ကြီးပွားမှုသည် အလုပ်ခန့်အပ်ခြင်း တည်ငြိမ်မှု ၊ အလုပ်သမားရေးရာ သတ်မှတ်ချက်စည်းမျဉ်းများ ထိန်းသိမ်းရေး ၊ တိုးတက်ရေးများမရှိဘဲ ဖြစ်မလာနိုင်ပေ။
- နေ့စဉ် စီးပွားလုပ်ငန်း တိုးတက်မှုနှင့် လုပ်ငန်းဖွံ့ဖြိုးရေးတွင် ပူးပေါင်းဆောင်ရွက် ခြင်း ⇒ တရားမျှတ မှန်ကန်သော အကျိုးကို ညီမျှစွာ ခွဲဝေပေးခြင်း
- ထုတ်လုပ်မှုလုပ်ငန်းဖွံ့ဖြိုးမှုမရှိဘဲ စီးပွားရေးလုပ်ငန်း မရပ်တည်နိုင်ပါ ⇒ လုပ်ငန်းပေါ်လစီ မူဝါဒ ၊ မူဝါဒများ တောင်းဆိုရေးလှုပ်ရှားမှု
- အလုပ်ရှင်နှင့်အလုပ်သမားကြားယုံကြည်မှုတည်ဆောက်ခြင်း ⇒ လုပ်ငန်းကုမ္ပဏီများသီးသန့်အလုပ်သမားနှင့်အလုပ်ရှင်များအစည်းအဝေး၊စက်မှုလုပ်ငန်းသီးသန့် အလုပ်သမားနှင့်အလုပ်ရှင်များ အစည်းအဝေးများကို အားပေးနှိုးဆော်ခြင်း
- အလုပ်သမား နှင့် အလုပ်ရှင်ကြား တန်းတူညီမျှမှု အခြေခံမှု (အပြန်အလှန်လေးစားမှု) ⇒ အဆင့်အတန်းခွဲခြားမှု ပဋိပက္ခမရှိသော ဒီမိုကရေစီစနစ်ကျသော အလုပ်သမားလှုပ်ရှားမှု



အလုပ်သမား သမဂ္ဂသည် စီးပွားလုပ်ငန်း ၏ ကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်


- အလုပ်လုပ်ကိုင်ရလွယ်ကူပြီး ၊ ထုတ်လုပ်မှုမြင့်မားသော လုပ်ငန်းခွင် ပတ်ဝန်းကျင်အနေအထားကို အကောင်အထည်ဖော်ခြင်း
- လုပ်ကိုင်ရကျိုးနပ်ပြီး လူမှုဆက်ဆံရေး ကောင်းမွန်သောလုပ်ငန်း ယဉ်ကျေးမှု၊နယ်မြေ သဘာဝကိုပံ့ပိုးဖော်ခြင်း
- မတရားမှု ၊ မကျေနပ်မှုများ စုပုံမနေသော လုပ်ငန်း အခြေခံမှု များကို ခိုင်မြဲစေပြီး လူ့ဘောင် အဖွဲ့အစည်း ရပ်တည်ချက် တိုးတက်လာခြင်း

UA ZENSEN၏ လှုပ်ရှားမှုများ ထောက်ပံ့ရေး

**နိုင်ငံခြားသားသမဂ္ဂဝင်များထံမှ အလုပ်သမားရေးရာ ဆွေးနွေးတိုင်ပင်ခြင်းများကို လက်ခံဆောင်ရွက်နေပါသည်။
ဆွေးနွေးနိုင်သော ဘာသာစကားမှာ ၃ မျိုးဖြစ်ပါသည်။(မြန်မာ ၊ ဗီယက်နမ် ၊ တရုတ်)**

**အလုပ်သမားရေးရာဆွေးနွေးတိုင်ပင်ရန်
အီးမေးလ်လိပ်စာ**

Myanmar –uazensenmyanmar@gmail.com
Vietnam –uazensenvietnam@gmail.com
China –uazensenchinese@gmail.com



※အလုပ်သမားရေးရာ ဆွေးနွေးတိုင်ပင်ခြင်း အသေးစိတ်ကို UA ZENSEN အင်တာနက်စာမျက်နှာတွင် ဖတ်ရှုနိုင်ပါသည်။

UA ZENSENတွင် နိုင်ငံခြားသားသမဂ္ဂဝင်များ များပြားလာသည်နှင့်အမျှ UA ZENSEN သည် မတူကွဲပြားသော အဖွဲ့အစည်းများအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပထမခြေလှမ်းအနေဖြင့် နိုင်ငံခြားသားသမဂ္ဂဝင်များ ဖွဲ့စည်းခြင်းနှင့် နေ့စဉ်ပံ့ပိုးခြင်းများ ပြုလုပ်နိုင်ရန် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ မြန်မာ၊ဗီယက်နမ်၊တရုတ်နိုင်ငံသားများအား အလုပ်ခန့်အပ်ကာ အဖွဲ့ဝင်သမဂ္ဂများ၏ နိုင်ငံခြားသားသမဂ္ဂဝင် များအားပံ့ပိုးခြင်း လုပ်ဆောင်နေပါသည်။

အသေးစားနှင့်အလတ်စား အလုပ်သမားသမဂ္ဂများစီမံဆောင်ရွက်ချက်

အသေးစား ၊ အလတ်စား အလုပ်သမားသမဂ္ဂများနှင့်ဆိုင်သော စက်မှုလုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများအား ရင်ဆိုင်ဆောင်ရွက်မည့် ဌာနကိုချမှတ်ပြီး အသေးစားနှင့် အလတ်စားအလုပ်သမားသမဂ္ဂများ၏ နေ့စဉ်လှုပ်ရှားမှုများအား ပံ့ပိုးကူညီခြင်းများကို လုပ်ဆောင် နေပါသည်။အသင်းဝင်သမဂ္ဂ ၂၃၀၀၏ ၃ပုံ ၂ပုံမှာအသေးစားနှင့်အလတ်စားအလုပ်သမားသမဂ္ဂများဖြစ်ပြီး အလုပ်နှင့်အတူတန်းချက် ညီစွာ လှုပ်ရှားမှုများလုပ်ဆောင်နေသည့် အသင်းဝင်သမဂ္ဂများအား အဘက်ဘက်မှထောက်ပံ့ပေးနေပါသည်။

အသေးစား၊အလတ်စားအလုပ်သမားသမဂ္ဂများ၏ နေရာတွင်နေကြည့်ပြီး စဉ်းစားတွေးမြင်ကာ ဖြစ်ပေါ်လာမည့် ပြဿနာများအား သုံးသပ်ပြီး တိုင်းနှင့်ပြည်နယ်၊ စီရင်စုအသီးသီးနှင့် ဌာနများအလိုက်ဒေသဆိုင်ရာကောင်စီနှင့် စက်မှုလုပ်ငန်း ကော်မတီ စသည်များတွင် သတင်းအချက်အလက်များဖလှယ်လျက်ရှိပါသည်။ ထို့နောက် UA ZENSEN နှင့် အသေးစား၊ အလတ်စား အလုပ်သမားသမဂ္ဂများအကြား ဆက်သွယ်မှုအား တိုးမြှင့်ကာ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များ ဖလှယ်နိုင်သောစနစ်ကို တည်ဆောက်နေပါသည်။

UA ZENSEN ၏ပညာရေး

ပညာရေးဆိုင်ရာလှုပ်ရှားမှုများသည် အဖွဲ့အစည်းကိုပြန်လည်အသက်သွင်းမည့် ဗျူဟာတစ်ခုဖြစ်ပါသည်။ အလုပ်သမားသမဂ္ဂတွင်သံလိုက် အိမ်မြှောင်ကဲ့သို့ အခန်းကဏ္ဍအသီးသီးမှ ခေါင်းဆောင်များလိုအပ်ပါသည်။ ၎င်းခေါင်းဆောင်များသည် လုပ်ငန်းခွင်နှင့် လူမှုအသိုင်းအဝိုင်း တွင်လည်း တက်ကြွစွာပါဝင်လုပ်ဆောင်ရန် အရေးကြီးပါသည်။ ပညာရေးလှုပ်ရှားမှုများ၏ ရည်ရွယ်ချက်မှာ သမဂ္ဂလှုပ်ရှားမှုများတွင် အရေးပါလှသော ခေါင်းဆောင်များအား မွေးထုတ်ရန်ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် ခေါင်းဆောင်များ ဖွံ့ဖြိုးတိုးတက်စေရန် ခေါင်းဆောင်သင်တန်းများနှင့် ခေါင်းဆောင်မှုစွမ်းရည်များတိုးတက်စေရန် အထူးပြုပညာရေးနှင့် စီရင်စုနယ်ခွဲများတွင် ဒေသဆိုင်ရာ အားသာ ချက်များကို အသုံးပြုနိုင်သော ပညာပေးသင်တန်းများအား အဓိကထား လုပ်ဆောင်နေပါသည်။

	လေ့ကျင့်ရေးအမည်	ရည်ရွယ်ချက်
ခေါင်းဆောင်ဖြစ် သင်တန်း	ဗဟိုအလုပ်သမား တက္ကသိုလ်	ပူးပေါင်းသမဂ္ဂအဖွဲ့ဝင်များနှင့် နယ်မြေဒေသအလိုက် လှုပ်ရှားမှုများကို ဦးဆောင်ရန် ထိပ်တန်းခေါင်းဆောင်များ မွေးထုတ်ရေး
	အလုပ်အမှုဆောင်သစ်များ သင်တန်း	သမဂ္ဂအမှုဆောင်တွင် ရှိသင့်သောအတွေးအခေါ် ၊ အသိပညာနှင့် နည်းပညာများကိုသင်ယူရန်
	အမျိုးသမီးခေါင်းဆောင် သင်တန်း	ပူးပေါင်းသမဂ္ဂအဖွဲ့ဝင်များ၏ ကြီးလေးသောတာဝန်များကို ထမ်းဆောင်မည့် အမျိုးသမီးခေါင်းဆောင်များ မွေးထုတ်ပြီး သမဂ္ဂလှုပ်ရှားမှုများ ပိုမိုအသက်ဝင်လာစေရေး
	လူငယ်ခေါင်းဆောင် သင်တန်း	လူငယ်ခေါင်းဆောင်များ မွေးထုတ်ပြီး သမဂ္ဂလှုပ်ရှားမှုများ ပိုမိုအသက်ဝင်လာစေရေး

ဗဟို သင်ကြားရေး center YUAINOOKA	UA ZENSENသည်Okayamaပြည်နယ် ၊ Kitaမြို့နယ်၊Takebechoတွင် အများဆုံးလူ ၁၇၂ ဦးခန့် ဆန့်ဝင်သော သင်တန်းဌာနရှိပြီး အမျိုးမျိုးသော သင်တန်းများပေးနေပါသည်။မြေကွက်ဧရိယာအကျယ်အဝန်း ၆သောင်း Tsubo (1Tsubo =3.3 m ²) ၊ သင်တန်းဆောင်(၁၄၄ ဦးဆန့်ဝင်သော ခန်းမဆောင် နှင့် စာသင်ခန်းများ ၊ တည်းခိုဆောင်များ (တည်းခိုဆောင် x 4) ၊ အားကစားကွင်းများ
---	---

အဓိက သင်ကြားခြင်း	စီမံခန့်ခွဲရေးသင်တန်း၊ သတင်းနှင့်ကြော်ညာတာဝန်ခံများ မွေးထုတ်ရေးသင်တန်း၊ သင်ကြားပို့ချရေးတာဝန်ခံများ မွေးထုတ်ရေးသင်တန်း၊အလုပ်သမားရေးရာစံနှုန်းများနှင့်လုပ်အားခဆိုင်ရာသင်တန်း၊အလုပ်သမားရေးရာစံနှုန်း ကျန်းမာရေးနှင့်လုံခြုံရေး၊ ရင်ထဲစွဲထင်ကျန်ရစ်မည့်တင်ပြပုံ(Presentationလုပ်ပုံ) သင်တန်းများ ၊ အပန်းဖြေမှု ဆိုင်ရာ ကျွမ်းကျင်သူများ မွေးထုတ်ခြင်း၊ဆွေးနွေးလမ်းညွှန်မှုသင်တန်း စသည်များ
------------------------------	--

UA ZENSEN ၏ လူမှုအဖွဲ့အစည်းအပေါ်အထောက်အကူပြု လှူဒါန်းမှုများ

အလုပ်သမားသမဂ္ဂမှ ရှေ့ဆောင်လမ်းပြပြီး လူ့ဘောင်အဖွဲ့အစည်းအထောက်အကူပြုလှူဒါန်းမှုများကို ကျယ်ပြန့်စွာလုပ်ဆောင်ကာ လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံးကို လှုပ်ခါစေနိုင်မည့် လှူဒါန်းမှုများအား လုပ်ဆောင်ရန် တာဝန်ဝတ္တရားရှိပါသည်။ ထို့နောက် အလုပ်သမားများ (သမဂ္ဂဝင်များ) အကြား စေတနာ့ဝန်ထမ်းစိတ်ဓာတ်များ နိုးကြားစေကာ တချိန်တည်းတွင် လှူဒါန်းမှုများအား ပြုလုပ်ဆောင်ရွက်နိုင်သော အနေအထားဖြစ်လာအောင် လုပ်ဆောင်ရမည်မှာလဲ အလုပ်သမားသမဂ္ဂ၏ အရေးပါသော တာဝန်ဖြစ်ပါသည်။ UA ZENSEN သည် လူ့ဘောင်အဖွဲ့အစည်းအထောက်အကူပြု လှူဒါန်းမှုများကို Voluntas လှူဒါန်းမှုဟု ခေါ်ဝေါ်ပြီး ပြည်တွင်းပြည်ပမှ စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ခြင်းနှင့် အရှေ့ပုဂံလျှင်ဘေးမှ ပြန်လည်ထူထောင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှူဒါန်းမှုများကို အကောင်ထည်ဖော်လုပ် ဆောင်လျက်ရှိပါ သည်။

ပြည်တွင်းထောက်ပံ့မှုများနှင့် လှူဒါန်းမှုများ

သမဂ္ဂ/သမဂ္ဂဝင်များက လုပ်ဆောင်သော လူမှုအဖွဲ့အစည်းအား အထောက်အကူပြုလှူဒါန်းမှုများအပေါ်ဂုဏ်ပြုလွှာပေးအပ်ခြင်း များပြုလုပ်လျက်ရှိသည်။ ထို့အပြင်အရှေ့ပုဂံလျှင်ဘေးမှပြန် လည်ထူထောင်ရေးအားထောက်ပံ့ခြင်းနှင့်သဘာဝဘေးကျရောက် သည့်အခါ စီရင်စု၄၇၅မှ ဌာနခွဲများနှင့် လက်တွဲကာ လိုအပ်သည့် နေရာများသို့အချိန်နှင့်တပြေးညီ အထောက်အပံ့ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိပါသည်။

ပြည်ပထောက်ပံ့မှုများနှင့် လှူဒါန်းမှုများ

ဖွံ့ဖြိုးဆဲနိုင်ငံများတွင်NPOနှင့်ပြည်သူ့အကျိုးစီးပွားအဖွဲ့များ လုပ်ဆောင်နေသည့်ပရောဂျက်များကိုထောက်ပံ့ပေးခြင်းနှင့် Voluntas လှူဒါန်းမှုများ ကျယ်ပြန့်လာစေရန် ပြည်ပသို့ ဝန်ထမ်းများ ပို့ဆောင် ခြင်းလည်း ဆောင်ရွက်ပါသည်။

ပရောဂျက်အမည်	ပရောဂျက်အကြောင်းအရာ	နေရာ
OISCA ပရောဂျက်	အပင်များ ပြန်လည် စိုက်ပျိုးရေး လှူဒါန်းမှု	Miyagi စီရင်စု Natori မြို့
Miyagi စီရင်စု Sadayama တူမြောင်းပြန်လည် တည်ဆောက်ရေး စီမံကိန်း	ဆူနာမီကြောင့် ပျက်စီးသွားခဲ့သော တူမြောင်းများ ပြန်လည်ပြုပြင်ရေး လှူဒါန်းမှုများ	Miyagi စီရင်စု Sendaiမြို့

အသင်း	အကြောင်းအရာ	ထောက်ပံ့ပေးသောနိုင်ငံများ
CSA	တစ်ပတ်ရစ်အဝတ်အစားထောက်ပံ့ရေး၊ ကျောင်းများဆောက်လုပ်ရေး	လာအို ၊ ထိုင်း
OISCA အသင်း	လမုပင် စိုက်ပျိုးရေး လှူဒါန်းမှု	ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်
	ကလေးသူငယ်များပညာ သင်ကြားနိုင်ရေး စီမံကိန်း	ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား
SHAPLA NEER အသင်း	ကလေးအလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း။	နီပေါ
ACE အသင်း	ကလေးအလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း။	အိန္ဒိယ
SHARE	ကလေးသူငယ်များကျန်းမာရေး တိုးတက်ကောင်းမွန်ရေးလှူဒါန်းမှု	ကမ္ဘောဒီးယား

UAZENSEN ဂျပန်နိုင်ငံစီရင်စု အသီးသီးတွင်ရှိသောရုံးခွဲများလိပ်စာ

北海道・東北ブロック	
北海道支部	〒060-0042 北海道札幌市中央区大通西 16-1-20 北海道勤労文化会館 5F
青森県支部	〒030-0822 青森県青森市中央 1-1-29 青森日商連中央ビル 3F
岩手県支部	〒020-0024 岩手県盛岡市菜園 1-3-6 農林会館 9F 4号室
宮城県支部	〒980-0014 宮城県仙台市青葉区本町 2-12-7 ハーネル仙台 7 F
秋田県支部	〒010-0001 秋田県秋田市中通 6-7-36 フォーラムアキタ 1 F
山形県支部	〒990-0044 山形県山形市木の実町 12-37 大手門パルズ 5F
福島県支部	〒960-8105 福島県福島市仲間町 4-8 ラコパふくしま 4F
関東ブロック	
茨城県支部	〒310-0022 茨城県水戸市梅香 2-1-39 茨城県労働福祉会館 3 F
栃木県支部	〒320-0052 栃木県宇都宮市中戸祭町 821 栃木県労働者福祉センター 4 F
群馬県支部	〒379-2166 群馬県前橋市野中町 361-2 群馬県労働福祉センター 3 F
埼玉県支部	〒330-0064 埼玉県さいたま市浦和区岸町 7-5-19 あけぼのビル (全電通埼玉会館) 4 F
千葉県支部	〒260-0024 千葉県千葉市中央区中央港 1-24-14 SEA SCAP E千葉みなと 3 F - 2 B
東京都支部	〒105-0014 東京都港区芝 2-20-12 友愛会館 14F
三多摩地区事務所	〒190-0023 東京都立川市柴崎町 3 - 8 - 1 NACビル 7 F
山梨県支部	〒400-0027 山梨県甲府市富士見 1-12-12 小泉ビル 1F
神奈川県支部	〒235-0036 神奈川県横浜市磯子区中原 1-1-17 神奈川県労働文化センター2F
北陸ブロック	
新潟県支部	〒950-0088 新潟県新潟市中央区万代 1-3-30 万代シテイホテルビル 3 階
富山県支部	〒930-0857 富山県富山市奥田新町 8-1 ボルファートとやま 7 F
石川県支部	〒921-8027 石川県金沢市神田 2-3-13
福井県支部	〒918-8231 福井県福井市問屋町 1-35 ユニオンプラザ福井(福井県労働福祉会館)1F
東海ブロック	
長野県支部	〒380-0921 長野県長野市栗田 1020-1 ステラビル 3 F
岐阜県支部	〒500-8185 岐阜県岐阜市元町 5-10 メゾン橋武 1 F
静岡県支部	〒420-0823 静岡県静岡市葵区春日 2-3-22
浜松地区事務所	〒435-0048 静岡県浜松市東区上西町 1270
愛知県支部	〒460-0012 愛知県名古屋市中区千代田 3-9-12
尾張地区事務所	〒491-0838 愛知県一宮市猿海道 1-1-14 全労済一宮会館 3 F
三重県支部	〒514-0007 三重県津市大谷町 257
近畿ブロック	
滋賀県支部	〒520-0802 滋賀県大津市馬場 3-13-28
京都府支部	〒604-8854 京都府京都市中京区壬生仙念町 30-2 ラポール京都 6 F
大阪府支部	〒533-0033 大阪府大阪市東淀川区東中島 4-2-27 ゼンセン関西会館 2F
阪南地区事務所	〒597-0083 大阪府貝塚市海塚 164-4
船場地区事務所	〒541-0048 大阪府大阪市中央区瓦町 4-7-4 南星瓦町ビル 503
兵庫県支部	〒650-0011 兵庫県神戸市中央区下山手通 5-9-3 兵庫勤労文化会館 3 F
西脇地区事務所	〒677-0052 兵庫県西脇市和田町 634-90

奈良県支部	〒630-8115 奈良県奈良市大宮町 4-286-1 ハイッ大宮通り 201
和歌山県支部	〒640-8395 和歌山県和歌山市畑屋敷中ノ丁 5 和綿ビル 3F
中国ブロック	
鳥取県支部	〒680-0847 鳥取県鳥取市天神町 30-5 鳥取県労働会館 3 F
島根県支部	〒690-0007 島根県松江市御手船場町 557-7 労働会館 3 F
岡山県支部	〒700-0907 岡山県岡山市北区下石井 2-3-8 商工ビル 2 F
児島地区事務所	〒711-0937 岡山県倉敷市児島穉田町 1959-1 サザン・ベル 105
広島県支部	〒732-0825 広島県広島市南区金屋町 1-17 広島労働会館「ワークピア広島」 2 F
福山地区事務所	〒721-8588 広島県福山市南蔵王町 4-5-18 (一社) 福山労働会館 3F
山口県支部	〒745-0047 山口県周南市入船町 1 番 8 号 シャルル伍番館 2 0 1
四国ブロック	
徳島県支部	〒770-0942 徳島県徳島市昭和町 3-35-1 労働福祉会館 6 F
香川県支部	〒760-0023 香川県高松市寿町 2-2-10 高松寿町プライムビル 208
高知県支部	〒780-0870 高知県高知市本町 4-1-32 こうち勤労センタービル 5 F
愛媛県支部	〒790-0066 愛媛県松山市宮田町 132 愛媛県勤労会館 3 F
九州ブロック	
福岡県支部	〒810-0073 福岡県福岡市中央区舞鶴 1-3-16 グラフィックメゾン舞鶴ビル 2 階
佐賀県支部	〒840-0816 佐賀県佐賀市駅南本町 6-7 第一内田ビル 6 F
長崎県支部	〒854-0014 長崎県諫早市東小路町 10-23 執行第二ビル 3 階
熊本県支部	〒862-0976 熊本県熊本市中央区九品寺 1 丁目 17-9 熊本県労働者福祉会館 2 階
大分県支部	〒870-0035 大分県大分市中央町 4-2-5 大分県労働福祉会館 6 F
宮崎県支部	〒880-0802 宮崎県宮崎市別府町 3-9 労働福祉会館 4 F
県北地区事務所	〒882-0813 宮崎県延岡市東本小路 132-23 県北労働福祉会館 2 F
鹿児島県支部	〒890-0064 鹿児島県鹿児島市鴨池新町 5-6 鹿児島県プロパンガス会館 407
沖縄県支部	〒901-2122 沖縄県浦添市勢理客 2-18-5 GK ビル 202

◇ UA ゼンセンホームページ

<https://uazensen.jp>

UA ゼンセン

検索

တရားဝင်အမည် : 全国繊維化学食品流通サービス一般労働組合同盟

အတိုချုပ်အမည် : **UA ゼンセン**

အင်္ဂလိပ် : The Japanese Federation of Textile, Chemical, Food, Commercial, Service
and General Workers`Unions

〒102-8273 Tokyo, Chiyoda City, Kudanminami , 4 Chome-8-16

TEL:03-3288-3737 FAX:03-3288-7174